

~ အလုပ်သမား 矿工 ②[英 mine]地雷; ~ ဝံး 地雷 ③
 掸族地区
 မိုင်းကိုင်စက္ကူ နှု၊ <main: gain set ku> 孟根纸，产于掸邦孟
 根地区，由于质地坚固耐用常作包裹贵重物品或拓印
 碑文等用
 မိုင်းထောင် က၊ <main: htaun> [英·緬mine + ထောင်] 埋雷，
 布雷
 မိုင်းရှင်း က၊ <main: shin> [英·緬mine + ရှင်း] 扫雷
 မိုင်းလုံးကော်ဇော နှု၊ <main: lon: kaw zaw> = မိုင်းလုံးကော်
 ဇော
 မစ္စ နှု၊ <mit s-> [英 miss] 小姐
 မစ္စတာ နှု၊ <mit s-ta> [英mister] 先生
 မစ္စက် နှု၊ <mit set> [英missis] 夫人，太太
 မစ္စဗေဒ နှု၊ <mit hsa' bei da'> [巴]鱼类学
 မစ္စရိယ နှု၊ <mit hs- ri' ya'> [巴]妒忌; ~ စိတ် 妒忌心
 မစ္စရစိတ် နှု၊ <mit hsei ra' seit/ myit hsei ra' seit> [巴]
 妒忌心
 မစ်ရှင် နှု၊ <mit shin> [英 mission] 使团，代表团; ~ အဖွဲ့
 使团，代表团
 မိစ္ဆာ, I နှု၊ <meit hsa> [巴] ①异端，邪道 ③异教徒 II
 နှု၊ <meit hsa> 谬误的(观念)
 မိစ္ဆာကောင် နှု၊ <meit hsa gaun> 【宗】恶鬼，妖精，妖怪，
 鬼怪
 မိစ္ဆာငါး နှု၊ <meit hsa nga> = ဘဝဲ
 မိစ္ဆာဇီဝိ နှု၊ <meit hsa zi wa'> = မိစ္ဆာအာဇီဝိ
 မိစ္ဆာခိဋ္ဌိ နှု၊ <meit hsa deit hti'> ①异端邪说 ②异教徒
 မိစ္ဆာနတ် နှု၊ <meit hsa nat> 恶神
 မိစ္ဆာဝါဒိ နှု၊ <meit hsa wa di> (蔑)异教徒
 မိစ္ဆာအတတ် နှု၊ <meit hsa a-tat> 邪术
 မိစ္ဆာအယူ နှု၊ <meit hsa a-yu> 异端，邪说
 မိစ္ဆာအာဇီဝိ နှု၊ <meit hsa a zi wa'> 非正当职业(如盗窃
 等)谋生
 မဋ္ဌိမ နှု၊ <myit zi' ma'> [巴]中部，中等; ~ တိုင်း 中部
 地区，中天竺 / ~ တိုက် 中部地区，中天竺 / ~ ဒေသ
 中土，中央地带，中印度 / ~ လတ္တီတွဒ် 中纬度
 မဋ္ဌိမထေရ် နှု၊ <mit zi' ma' htei> 有十到二十僧腊(僧龄)
 的僧人
 မဋ္ဌိမပဋိပဒါ နှု၊ <mit zi' ma' p-di' p-da> [巴] 不偏不倚，
 中间道路，中庸之道
 မဋ္ဌိမယံ နှု၊ <mit zi' ma' yan> 半夜，夜间(晚10时—2时)
 မဋ္ဌိမဝိတံ နှု၊ <mit zi' ma' wi hti'> [巴]赤道
 မဋ္ဌိမအပူချိန် နှု၊ <mit zi' ma' a- pu gyein> 中等温度
 မဋ္ဌိမဝိတံ နှု၊ <mit ze wi hti'> [巴] = မဋ္ဌိမဝိတံ
 မဉ္ဇရီ နှု၊ <min z-ri / myin z-ri> ①花枝 ②集锦(指书籍)

မဉ္ဇူ နှု၊ <min zu / mit zu/ myit zu> 神花
 မဉ္ဇူပန်း နှု၊ <myit zu ban> 【植】紫茉莉 Mirabilis Jalapa
 (marvel of peru)
 မဉ္ဇူသကပန်း နှု၊ <myit zu th-ka' pan> 一种神花
 မဉ္ဇူသာ နှု၊ <min zu dha> [巴]箱子; ဘေသဉ္ဇု ~ ဆေးကျမ်း
 缅甸药学大全
 မဉ္ဇိ ဝါ၊ <myi'> (书)将要……的……; ရုပ်ရှင်ပြု ~ အချိန်
 将要放映电影的时间
 မဉ္ဇိ I က၊ <myi> ①意味着，等于; အပြန်အလှန်ထောက်ခံအား
 ပေးသည် ~ ။ 意味着相互支持。②称为，叫做;
 ကချင်အမျိုးသားလည်းမ ~ နိုင်၊ ရှမ်းအမျိုးသားလည်းမ ~ နိုင်။ 既
 不能称为克钦族人，也不能称为掸族人。 II ဝါ၊ <myi>
 (未来时结尾语)将……，会……; အကြောင်းတပါးရှိ ~ ။
 必有-一个原因。 / ငါနက်ဖြန်လာ ~ ။ 我明天来。 / အဝ
 ကောင်းမှအနှောင်းသေချာ ~ ။ 只有善始才能善终。 III ဝါ
 <me> 种; တင်းတ ~ 一样菜 / ဆေးတ ~ နှစ် ~ 两种药
 မဉ္ဇိကာမဉ္ဇူ နှု၊ <myi ga mat ta'> ①名义上的(事物); ~
 လွတ်လပ်ရေးမဟုတ်။ 不是名义上的独立。 / တဲဟု ~ သာရှိ
 သည်။ 只有一个勉强能叫做茅屋的棚子。②普通的平
 凡的事物或人
 မဉ္ဇိကာမျှ ကဝါ၊ <myi ga hmya'> 仅只意味
 မဉ္ဇိကာသာ ကဝါ၊ <myi ga dha> = မဉ္ဇိကာမျှ
 မဉ္ဇိကဲ့သို့ နှု၊ <myi ge' dho'> (书)怎样，如何
 မဉ္ဇိကဲ့သို့မျှ နှု၊ <myi ge' dho' hmya'> (书)什么(也不…
 …); ~ မပြောပဲထွက်သွားသည်။ 什么也没说便走了。 / ~
 မတတ် နိုင်တော့ပါ။ 什么办法也没有了。
 မဉ္ဇိစဉ်ပင် နှု၊ <myi zi bin/me ze bin> = မယ်ယော်ပင်
 မဉ္ဇိနည်း ဝါ၊ <myi ni> 疑问句结尾词; ဤစာအုပ်မျိုးကိုမည်မျှ
 လောက်ပေးရ ~ ။ 买这种书要花多少钱?
 မဉ္ဇိမဉ္ဇိရ နှု၊ <me me ya' ya'> 象样，实实在在，扎扎实
 实; အလုပ်အကိုင် ~ မရှိသေးပါ။ 还没有个象样的工作。
 / ဘာအလုပ်မဆို ~ မလုပ်ယင်မဖြစ်ဘူး။ 无论什么事，不扎扎
 实实地干是不行的。 / ထိုအိမ်ကလေးတွင်အိမ်ထောင်ပရိဘော
 ဂများ ~ မရှိ။ 在那幢小房子里，没有什么象样的家具。
 / ရန်ကုန်ရောက်ကတည်းကရုပ်သေးဟူ၍ ~ မကြည့်ရ။ 自从到了
 仰光以后，没有看过象样的木偶戏。
 မဉ္ဇိမျှ ကဝါ၊ <myi hmya'> (书)多少; မြေဩဇာ ~ ကျေးဇ
 မည်နည်း? 要施多少肥料? / အဘိုး ~ ထိုက်သနည်း။ 值多
 少钱?
 မဉ္ဇိမျှပင် ကဝါ၊ <myi hmya' bin> 无论怎样……，不管如
 何……; ~ ကောင်းသည်ဆိုစေကာမူ 无论怎样好也……
 မဉ္ဇိမျှမည်ရွှေ နှု၊ <myi hmya' myi ywei'> (书)(疑问句
 用)多少
 မဉ္ဇိမျှလောက် နှု၊ <myi hmya' laut> (书)如何，多么，多